

## အထူးသဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို မည်သို့ဆုတောင်းရမည်နည်း။

မနေ့က ကျွန်တော်ရေးခဲ့တာက မနေ့က စတင်ပြီး ရှင်ပြန်ထမြောက်နေ့ အထိ မြန်မာပြည်အတွက် ၇ ရက်ကြာ ဆုတောင်းခြင်း အစီအစဉ် ရှိမည့်အကြောင်းရေးခဲ့တယ်။ ဒီနေ့ရက်တွေမှာ ဆုတောင်းခြင်း လမ်းညွှန်ကို ပြန်ဖော်ပြရန် ဂတိပေးခဲ့ပါတယ်။ အဲလိုဆိုရင် သင်တို့က လွယ်ကူ တိကျစွာ ဆုတောင်းနိုင်မှာ ဖြစ်တယ်။ ဤဆုတောင်းလမ်းညွှန်ကို Overseas Missionary Fellowship ရေးတာကို ပြန်လည် ဘာသာပြန်ထားပါတယ်။

နောက်ခံ သမိုင်းအနည်းငယ် ဖော်ပြချက်၊

မြန်မာပြည်တွင် ထောင်ပေါင်းများစွာသော လူများသည် စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်ပြီး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ ပြည်သူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးပြီးနောက်တွင် လမ်းများပေါ်တွင် ဆန္ဒထုတ်ဖော်ခြင်းများ ဖြစ်လာပါတယ်။

**ဒီလို အခြေနေ ဖြစ်ရခြင်း နောက်ကြောင်း ဘာလဲ၊ နှင့် ဒီလို အချိန်မှာ ဘယ်လို ပုံစံဖြင့် ဒီနိုင်ငံအတွက် ဆုတောင်းကြ မှလဲ။**

မြန်မာ နိုင်ငံသည် ရောင်စုံပန်း ပန်ချီးကားတချပ်လို လှပပြီး၊ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်ပါဝင်သည့် နိုင်ငံ နှင့် ထိုင်းနိုင်ငံ၊ လာအို၊ ဘင်္ဂလားဒေ့၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့ ဖြင့် နယ်နိမိတ် ထိစပ်နေသော နိုင်ငံဖြစ်တယ်။ ဗုဒ္ဓဘာသာသည် ဘီစီ ၃ ရာစုလောက်တွင် ပထမဆုံးလက်ခံခဲ့သော အရှေ့တောင်အာရှနိုင်ငံများအနက် တစ်ခုဖြစ်သည်။ ခရစ်ယာန်ဘာသာက လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ လောက်ကရောက်ခဲ့သည်။ ကနဦးပိုင်း၌ ခရစ်ယာန်ဘာသာ တိုးပွားနှုန်း နှေးသော်လည်း ယနေ့ဆိုရင် လူဦးရေ၏ ၆% သည် လူဦးရေ အားဖြင့် ၃ သန်းကျော်ရှိသည်။ ခရစ်ယာန်အများစုက လူနည်းစု လူမျိုးများ ဖြစ်ကြသည်။

မြန်မာနိုင်ငံသည် စစ်တပ်မှာ နှစ်ပေါင်းများ အုပ်ချုပ်သော တိုင်းပြည်ဖြစ်သည်။ ၁၉၈၀ ဆယ်စုနှစ်ကုန်ပိုင်း နှင့် ၂၀၁၁ အထိ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ပါတီဝင်များသည် အရပ်သား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သော အစိုးရအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

သူတို့သည် အတိုက်အခိုက် ခံခြင်းနှင့် ထောင်ချခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတစ်ခုကြောင့် စစ်တပ်မှ (NLD) သူမပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပါဝါ ခွဲဝေ သဘောတူညီရန် တံခါးဖွင့်ပေးခဲ့သည်။ (NLD) သည် သူတို့က နိုင်ငံကို ဦးဆောင်သော ကာလတစ်ခုမှာ များစွာသော ဘဏ်ဒါရေးပိုင်း၌ တိုးတက်မှု ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် (NLD) ကို ဖြုတ်ချပြီး စစ်တပ်မှ အရေးပေါ် အခြေအနေကို ကြေငြာ၍ အာဏာ ပြန်သိမ်းခဲ့သည်။

ဒီနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ဖြစ်ပျက်ခြင်းသည် မကြာသေးသော နှစ်တွင် ရိုဟင်ဂျာ မွတ်စလင်များ အကြောင်း အပါအဝင် နိုင်ငံအတွင်း လူမျိုးစုများ အကြား တင်းမာမှုများ နှင့် ဆက်စပ်နေသည်။ အချို့သော ဒေသများတွင် ဤတင်းမာမှုများ ပိုပြီး တိုးများလာခဲ့သည်။ ဒီဖြစ်ရပ်တွေက စစ်တပ် အာဏာသိမ်းခြင်း နှင့် တိုက်ရိုက်မတိုက်ဆိုင်သော်လည်း၊ အဓိကဆုတောင်းရန် လိုအပ်ချက်ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆန္ဒပြ လှုပ်ရှားမှုသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြမှုများတွင် ဆရာဝန်များ၊ ကျန်းမာရေးပညာရှင်များ၊ ဆရာ/မများ၊ ကျောင်းသားများနှင့် ပြည်သူ့လူထုများမှ စစ်ကောင်စီအတွက် အလုပ် လုပ်ရန် ငြင်းဆန်သော (အာဏာဖြေဆန်မှုများ) ဝန်ထမ်းများလည်း ပါဝင်ပါတယ်။ စစ်တပ်မှ ညမထွက်ရအမိန့်ထုတ်ခြင်း၊ စစ်အုပ်ချုပ်ရေးကြေငြာခြင်းနှင့် ဆန္ဒပြသောသူများကို ဖမ်းဆီးခြင်းများ ပြုလုပ်လာပါသည်။ ဆန္ဒပြ ပြည်သူ့လူထု လူစုခွဲရန် ဂျက်တိုက်လေယာဉ်များ၊ ရာဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုန်းများ အသုံးပြုခဲ့သည်။ ယခုချိန်ထိ ဆိုရင် ၅၁၀ ကျော် ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့ပြီး၊ ရက်တိုင်း ကျဆုံးသူ တိုးလျက်ရှိပါသည်။

## ကျွန်တော်တို့ ဘယ်လို ဆုတောင်းရမလဲ။

ဘုရားသခင် စကားတော်ကို အသုံးပြုပါ။

ဆာလံ ၁ နှင့် ၂ ကို လမ်းညွှန်အဖြစ် အသုံးပြု၍ မြန်မာနိုင်ငံအတွက် ဆုတောင်းရန် သင့်အား ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။

## ကာကွယ်စောင့်ရှောက်ခြင်း

- ဘုရားသခင်မှ ကြားဝင်ပေးရန် ဆုတောင်းခြင်း။ ခရစ်ယာန်များ အကာအကွယ်ရရှိရန် ဆုတောင်းခြင်း နှင့် လက်ရှိပဋိပက္ခကို ငြိမ်းချမ်းရေးဆီသို့ ဦးတည်သော နည်းလမ်းခြင်းဖြင့် ဖြေရှင်းနိုင်သွားရန်၊
- ဤအချိန်မျိုးမှာ ရိုဟင်ဂျာ၊ ချင်း၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ကယား နှင့် မွန် စသည့် လူနည်းစုများကို အကာအကွယ်ရရန်၊ ( သူတို့နေထိုင်သော ဒေသများတွင် အကြမ်းဖက်မှု တိုးပွားနေဆဲ)
- အကြမ်းဖက်မှုများ ကျူးလွန်သော ခေါင်းဆောင်များ၏ နှလုံးသားကို နောင်တရစေဖို့ ဘုရားသခင်ထံ ဆုတောင်းရန်၊

## သက်သေ

- ချုပ်နှောင်ခံထားရသူများနှင့် သူတို့၏မိသားစုများ ခရစ်တော်၏ ချစ်ခြင်းမေတ္တာ အကြောင်းကြားသိရန် ဆုတောင်းပါ။
- မြန်မာပြည်ရှိ ခရစ်တော်ယာန်များသည် ဘုရားသခင်နှုတ်ဂပိတ်တော်၌ တည်ရှိရန် ဆုတောင်းပါ။
- မြန်မာနိုင်ငံရှိ ခရစ်ယာန်များသူတို့၏ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ရန် ဆုတောင်းပါ။
- ဧဝံဂေလိတရားကို ရဲရင့်စွာ ဝေငှဖို့ ခွန်းအားရရှိရန် ဆုတောင်းပါ။
- ဝန်းမှည့်သော စပါးရိတ်သိမ်းရန် ဘုရားသခင်မှ စေလွှတ်ဖို့ ဆုတောင်းရန်။

## ဘုရားကျောင်း

- အပြစ်တရား၏ သွေးဆောင်မှုကို တွန်းလှန်ရန် ခရစ်ယာန်များ အခိုင်အမာရပ်တည်ရန် ဆုတောင်းပါ။
- သူ၏သတို့သမီးကို သန့်စင်ရန် ဤစိန်ခေါ်ချက်များကို အသုံးပြုသည့်အတွက် သခင်ဘုရားကို ချီးမွမ်းပါ။
- သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ခရစ်တော်၌ရှိသော အခြားညီအစ်ကို၊ ညီအစ်မများကို အပြစ်တရားမှ သွေဖည်စေမည့် ဘုရားရှိခိုး ယုံကြည်သူများသည် သူ့ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အားဖြင့်သူ ပေးခဲ့သော လွတ်လပ်မှု၌ လျှောက်လှမ်းရန်။

## ခွင့်လွှတ်ခြင်း

- ဤပဋိပက္ခကာလ အတွင်းအသက် ဆုံးရှုံးခဲ့ရသော မိသားစုများအတွက် ဆုတောင်းပေးပါ။
- မြန်မာခရစ်ယာန်များ၏ အိမ်နီးချင်းများနှင့် ရန်သူများကိုပင် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ပြသရန်နှင့် သူတို့ကိုနှိပ်စက် ညှဉ်းပန်းသူများအတွက် ဆုတောင်းပေးရန် ဆုတောင်းပါ။
- စိတ်နှလုံးထဲ၌ နာကြည်းခြင်း သို့မဟုတ် မာကျောခြင်းများရှိသည့် မြန်မာနိုင်ငံမှ ခရစ်ယာန်များကို ကာကွယ်ရန် ဆုတောင်းပါ။

## ဉာဏ်ပညာ

- မြန်မာနိုင်ငံရှိ ခရစ်ယာန်များသည် မယုံနိုင်လောက်အောင် ခက်ခဲသော အခြေအနေများ ကြားတွင် ဘုရားသခင်၏ ဉာဏ်ပညာရှိသင့်ကြောင်းဆုတောင်းပါ။
- မြန်မာခရစ်ယာန်များအား လူသေကို မမျှော်လင့်ဘဲ သခင်ဘုရား၌ မှီခိုရန်ဆုတောင်းပါ။ (ဆာလံ ၁၄၆ : ၃ -၆)
- မြန်မာပြည်ပြင်ပ ရှိသော လွှမ်းမိုးမှု ရှိသော နေရာများရှိသူများ အနေဖြင့် ထိုအခြေအနေကို တုံ့ပြန်ရန်နှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ကြိုးစာသည့်အခါ ဉာဏ်ပညာပေးရန် ဆုတောင်းပါ။

## ခက်ခဲသော ရွေးချယ်မှု

မြန်မာနိုင်ငံရှိ ခရစ်ယာန်များသည် မယုံနိုင်လောက်အောင် ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ဘုရားသခင် ရှေ့တော်မှောက်မှာ အမှန်တရားဘက်၌ ရပ်တည်ခြင်းက သူတစ်ပါးအား ငြင်းပယ်ခြင်း သို့မဟုတ် ပို၍ပင် ဆိုးရွားနိုင်သည်ဟု ဆိုလိုနိုင်သည်။ ယုံကြည်ခြင်းနှင့် နာခံခြင်းဖြင့် ဘုရားသခင် နောက်လိုက်ရန် သတ္တိရှိဖို့ ဆုတောင်းပါ။